



**ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တင်္ဂြိုမ် အခြေအနေ တင်ပြချက် ဖေဖော်ဝါရီလ ၁၄ ရက်မှ  
ဖေဖော်ဝါရီလ ၂၇ ရက် ၂၀၂၂ ခုနှစ်**  
**Karenni Civil Society Network**

P.O. Box - 100, Mae Hong Son, 58000, Thailand  
Phone: 06 5329 7814, E-mail:kcsn2010@gmail.com

မတ်လ ၁ ရက်၊ ၂၀၂၂ ခုနှစ်


ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တင်္ဂြိုမ် အခြေအနေ တင်ပြချက် ဖေဖော်ဝါရီလ ၁၄ ရက်မှ  
ဖေဖော်ဝါရီလ ၂၇ ရက် ၂၀၂၂ ခုနှစ်  
ကရင်နီပြည်နယ်နှင့် ဖယ်ခုံမြို့နယ် အတွင်း စစ်ကောင်စီ၏ ချိုးဖောက်မှုများ အကျဉ်း

စဉ်		ဖေဖော်ဝါရီ ၁ ဖေဖော်ဝါရီလ ၁၃ ရက်	ဖေဖော်ဝါရီလ ၁၄ - ဖေဖော်ဝါရီလ ၂၇	စုစုပေါင်း
၁	အရပ်သားများ သတ်ဖြတ်ခံရခြင်း	၂၁၄	၉	၂၂၃
၂	အရပ်သားများ ဖမ်းဆီးခံရခြင်း	၂၆၈	၁၅	၂၈၃
၃	အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်း	၁၆၂	၁၃	၁၇၅
၄	<b>အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ</b>			
	လွိုင်ကော်မြို့နယ်	၈၁	၁	၈၂
	ဒီးမော့ဆိုမြို့နယ်	၃၁၀	၁၃	၃၂၃
	ဖယ်ခုံမြို့နယ်	၁၁၀	၉	၁၁၉
	ဖရူဆိုမြို့နယ်	၃		၃
၅	<b>ထုတ်ပယ်ခြင်းခံရသော CDM ပညာရေးဝန်ထမ်းများ</b>			
	ဖရူဆိုမြို့နယ်	၅၂၆		၅၂၆
	ဒီးမော့ဆိုမြို့နယ်	၁၁၂၃		၁၁၂၃
	မယ်စွဲမြို့နယ်	၇၈		၇၈
	ဖါးဆောင်းမြို့နယ်	၁၅၂		၁၅၂
	ရှားတောမြို့နယ်	၅၄		၅၄
	ဖယ်ခုံမြို့နယ်	၆၄၈		၆၄၈
	ဘောလခဲမြို့နယ်	၄၂		၄၂
	<b>စုစုပေါင်းထုတ်ပယ်ခြင်း</b>	<b>၂၆၂၃</b>		<b>၂၆၂၃</b>

ထွက်ပြေးတိမ်းရှောင်မှုများအကျဉ်း

စဉ်	မြို့နယ်	ခန့်မှန်းဦးရေ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ အထိ	IDPs အသစ် ဖေဖော်ဝါရီလ ၁၄ - ဖေဖော်ဝါရီလ ၂၇ ရက်နေ့	စုစုပေါင်း ထွက်ပြေးတိမ်းရှောင်မှုများ
၁	လွိုင်ကော်	၅၂၃၁၁		၅၂၃၁၁
၂	ဒီးမော့ဆို	၆၈၂၆၅		၆၈၂၆၅
၃	ဖရူဆို	၄၄၀၃		၄၄၀၃
၄	ဖါးဆောင်း	၄၀၀၀		၄၀၀၀
၅	ဖယ်ခုံ	၄၁၀၀၀		၄၁၀၀၀
၆	ရှားတော	၂၃၉၅		၂၃၉၅
၇	မယ်စုံ	၁၀၀၀		၁၀၀၀
၈	ဘောလခဲ	၃၇၄၁		၃၇၄၁
	<b>စုစုပေါင်း</b>	<b>၁၇၇၁၁၅</b>		<b>၁၇၇၁၁၅</b>

စကစ စစ်ဆင်ရေးများနှင့် ချိုးဖောက်မှုများပြုလုပ်သည့်နေရာ၊ ဖေဖော်ဝါရီလ(၁၄)ရက်မှ ဖေဖော်ဝါရီလ (၂၇)ရက်၊ ၂၀၂၂ခုနှစ်



- အရပ်သား ထိခိုက်ဒဏ်ရာရခြင်းနှင့် သေဆုံးမှုများ၊ စကစ လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများကြောင့် အဆောက်အအုံများပျက်စီးခြင်းနှင့် လူသားဒိုင်းကာအဖြင့် အတင်းအဓမ္မ ခိုင်းစေခြင်း

ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင်စတင်ပြီး စစ်ကောင်စီတပ်များသည် အရေးကြီးပါသောလမ်းဖြစ်သည့် ရှမ်းပြည်နယ်တောင်ပိုင်းမှ ကရင်နီပြည်နယ် အဝင်လမ်းအား ပြန်လည်သိမ်းပိုက်နိုင်ရန်အတွက် မိုးဗြဲမြို့အား စုစုပေါင်း စစ်ကြောင်း ၃ ကြောင်း၊ အင်အား ၁၀၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာခဲ့သည်။ စစ်ကောင်စီတပ်များသည် တိုက်ပွဲအတွင်း တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ သံချပ်ကာအမြောက်ကားများ အသုံးပြုသည့်အပြင် တာဝေးပစ်လက်နက်ကြီးများဖြင့် မြို့တွင်းသို့ အဆက်မပြတ်ပစ်ခတ်ခဲ့သည်။ မြေပြင်ထိုးစစ်တိုက်ခိုက်မှုများ အပြင် လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန်စွာ တိုက်ခိုက်လာသည့်အတွက် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် နန်းမယ်ခုံမြို့အား ကရင်နီအမျိုးသားများကာကွယ်ရေးတပ်နှင့် ကရင်နီတပ်မတော်တို့သည် ၎င်းမြို့မှ ယာယီဆုတ်ခွါ ပေးခဲ့ရသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ နံနက် ၁၀ နာရီခွဲအချိန်တွင် စစ်ကောင်စီမှ ဒီးမော့ဆိုမြို့နယ်၊ ဒေါင်ခါးရပ်ကွက်ရှိ ကက်သလစ်ဘုရားကျောင်းဝန်းအတွင်း လက်နက်ကြီး (၄)လုံးဖြင့် ပစ်ကာ ဘာသာရေးအဆောက်အအုံတစ်လုံး ထိမှန်ပျက်စီးသွားခဲ့သည်။ သည့်အပြင် ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု ဒေါင်ရောက်ကျေးရွာမှ နေအိမ်တစ်လုံးအား စစ်ကောင်စီမှ မီးရှို့ပျက်စီးသွားခဲ့သည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့၊ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့မှာ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ပြီး ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီနှင့် မိုးဗြဲ PDF၊ လွိုင်ကော် PDF၊ ဒီးမော့ဆိုPDF၊ KNDF၊ KGZ ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့ဖက် ရဲဘော်နှစ်ဦး အသေးစားဒဏ်ရာ ရရှိခဲ့ကြောင်း မိုးဗြဲPDFမှ ထုတ်ပြန်သည်။ တိုက်ပွဲသည် နံနက် ၁၁နာရီမှ ညနေ၄နာရီ ဝန်းကျင်ထိ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများကြောင့် စည်ကား(၃)ရပ်ကွက်ရှိ နေအိမ် တစ်လုံး မီးလောင်ပျက်စီးသွားခဲ့သည်။ စစ်ကောင်စီကနေပြီး မိုးဗြဲမြို့အထွက် တောင်ယာသွားရောက် လုပ်ကိုင်နေသည့် ပြည်သူ(၁၀)ဦးအား လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထို့အပြင် ည ၈နာရီအချိန်တွင် လွိုင်ကော်မြို့၊ ဒေါ်ခွေရပ်ကွက်ရှိ စစ်ကောင်စီကင်းပုန်းတစ်ခုအား ကရင်နီဒီမိုကရက်တစ် တပ်ဦး(KDF)၊ GZ-21 ၊ Loikaw PDF တို့မှ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦးသေဆုံးခဲ့သည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ မိုးဗြဲမြို့ပေါ်၊ ဟိုက်ကွီဆည်နဲ့ ဝါရီဆူးဖလိုင်ရွာနားမှာ နံနက်ပိုင်းမှ စတင်ပြီး တနေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီ၏ သံချပ်ကာကား (၂)စီးပျက်စီးကာ ၂၀ဦးသေဆုံးခဲ့ပြီး မိုးဗြဲ PDF မှ ရဲဘော် (၇)ဦး ကျဆုံးခဲ့ကာ (၆) ဦး ဒဏ်ရာ ရရှိခဲ့သည်။ တိုက်ပွဲပြင်းထန်သည့် မိုးဗြဲတွင် စစ်ကောင်စီမှ လက်နက်ကြီးများ၊ တင်ကားများအပြင် လေယာဉ်(၂) စီးအသုံးပြုပြီး (၇) ကြိမ်ခန့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့် မိုးဗြဲမြို့မှ ဒေသခံအမျိုးသမီး(၂)ဦး အမျိုးသား (၅)ဦး ထိမှန်ဒဏ်ရာရရှိကာ တစ်ဦး သေဆုံးသွားခဲ့သည်။ သည့်အပြင် နေအိမ် (၅)လုံးအား လက်နက်ကြီးထိမှန်ပြီး မီးလောင်ပျက်စီးသွားခဲ့ရသည်။ တိုက်ပွဲဖြစ်ပွားနေသော ဝါရီဆူးဖလိုင်ကျေးရွာမှ လူထုများရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရသည်။





စကစ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသော အမျိုးသမီးငယ်



စကစ၏ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ပျက်စီးသွားသောအိမ်

ဖေဖော်ဝါရီလ ၁၈ ရက်နေ့၊ ဒီးမော့ဆိုမြို့နယ်၊ ဝီးသဲကူး မြောက်ရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ အရာရှိအရာခံအပါအဝင် ၂၅ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ တိုက်ပွဲအတွင်း DMO-PDF ဖက်က တပ်ဖွဲ့ဝင် ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို မဟာမိတ်ပူးပေါင်းတပ်ကလည်း ထိခိုက်မှုရှိကြောင်း ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်မှ သံချပ်ကာအမြောက်ကား ၂စီး ပစ်ကူခဲ့သည့်အပြင် ညနေ ၄နာရီကျော်အချိန်တွင် တိုက်လေယာဉ်နှစ်စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့၊ ဝါရီဆူးပလိုင်၊ လေဝိုင်း၊ ဝီးသဲကူး(မြောက်ရွာ)ဤ(၃)နေရာသို့ အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များအား ကရင်နီပြည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ကရင်နီပြည်အမျိုးသားများကာကွယ်ရေးတပ်၊ ကရင်နီတပ်မတော်တို့မှ တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီ တပ်များ၏ စစ်ကားအပါအဝင်ထောက်ပို့ကား (၃)စီးနှင့် အရာရှိအရာခံအပါအဝင် (၄၀)ဦးသေဆုံးပြီး ကရင်နီပြည်သူ့ကာကွယ်ရေးတပ်များမှ (၂၀)ဦးခန့် ကျဆုံးသွားခဲ့သည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ နံနက် ၈နာရီအချိန်တွင် မိုးမြဲမြို့အခြေစိုက် (၄၂၂)တပ်ရင်းမှ ဖယ်ခုံမြို့နယ်အတွင်း ကျေးရွာရှိရာဖက်ကို လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်မှုကြောင့် ကဖုကျေးရွာမှ အသက် ၇၂နှစ်အရွယ် ရှိသည့် ဦးအန်းဂျေလို နှင့်အသက် ၁၄နှစ်အရွယ် မကယ်ရီမင်းတို့နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် အချို့လည်း ထိမှန်ပျက်စီးသွားခဲ့သည်။ ထိုတရက်တည်းတွင် စစ်ဘေးရှောင်ပြည်သူများအား ကူညီရန် သွားသော ကတ်သလစ်ဘုန်းတော်ကြီး Fr.John Paul Lweli နဲ့ Fr.John Bosco နှစ်ပါးနှင့်အတူ အသက်မပြည့်သေးသည့် ကလေးနှစ်ဦးနှင့် ကားမောင်းသမားနှစ်ဦးတို့အား ရှမ်းပြည်နယ် တောင်ပိုင်း စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ် တစ်ခုတွင် ဖမ်းစီးသွားခဲ့သည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်း နန်းမယ်ခုံအနီးတစ်ဝိုက်တွင် စစ်ကောင်စီမှ ညနေ ၆နာရီဝန်းကျင်အချိန်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ပြီး နန်းမယ်ခုံ လမ်းတစ်လျှောက် ဆိုင်ကယ် မောင်းနှင်လာသော ပြည်သူနှစ်ဦးအား လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားခဲ့သည်။ ထို့အပြင် ဒေါကမီးနှင့် ဆီးလီဒုန်း ကျေးရွာနေ ပြည်သူ (၂)ဦးအား ဗုံးထိမှန်သေဆုံးခဲ့သည့်အပြင် (၄)ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် နေအိမ်(၅)လုံးခန့် ထိမှန်ပျက်စီးသွားခဲ့ပြီး တစ်လုံးအား မီးလောင်ပျက်စီးသွားခဲ့သည်။ နမ်းစံခမ်းကျေးရွာမှ နေအိမ်(၃)လုံးလည်း မီးလှို့ဖျက်စီး သွားခဲ့သည်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့၊ နန်းမယ်ခုံမြို့၊ သာယပ် ကျေးရွာ၌ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် ၂၀ ဦးသေဆုံးခဲ့သလို ကရင်နီ ဒီမိုကရက်တစ်တပ်ဦး (KDF) ဘက်က တစ်ဦးကျဆုံးကာ ဒဏ်ရာရရှိသူ ( ၃ ) ဦး ရှိသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ ကရင်နီပြည်နယ်၊ ဖရူဆိုမြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ ၄၂၈ ဂိတ်စခန်းတစ်ခုအား ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF မှ စနိုက်ပါများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ အနည်းဆုံး စစ်ကောင်စီစစ်သား ၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရနိုင်ကြောင်း KNDF တပ်ရင်း ၄ မှ သတင်းထုတ်ပြန်သည်။ ထိုတရက်တည်းတွင် စစ်ကောင်စီ၏ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှု များကြောင့် ဒီးမော့ဆိုမြို့နယ်၊ ဒေါတငူးကျေးရွာတွင် နေအိမ် (၅)လုံး၊ မူကြိုကျောင်း (၁)လုံးအား ထိမှန်ပျက်စီးခဲ့ပြီး အိမ်မွေးတိရစ္ဆာန်အချို့ကိုလည်း ထိမှန်သေဆုံးခဲ့သည်။

• **စစ်ဘေးရှောင်သည့်နေရာများမှ နောက်ထပ် ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးရှောင်ပြည်သူများ**

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှ စစ်ရှောင်ပြည်သူများသည် စစ်ကောင်စီ၏ စစ်ရှောင်နေသော နေရာဒေသ သို့ လက်နက်ကြီးများပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကြောင့် စစ်ဘေးရှောင် ပြည်သူများ စိုးရိမ်ထိတ်လန့်မှုများရှိနေပြီး လက်ရှိရှောင်နေကြသည့် စစ်ရှောင်စခန်းများ၊ ကျေးရွာများကနေပြီး ထပ်မံ ရွှေ့ပြောင်းနေရသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ စစ်ဘေးရှောင်များ လာရောက်နေထိုင်မှု များပြားသည့် လိုဘာခိုကျေးရွာအား စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် နေအိမ် ၂ လုံးအား ထိမှန်ပျက်စီးသွားခဲ့သည်။ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင်ပြည်သူများသည် ထိတ်လန့်ပြီး အခြားနေရာသို့ ရွှေ့ပြောင်း နေထိုင်နေကြရသည်။

ထိုတရက်တည်း၌ နံနက် ၈ နာရီအချိန်တွင် မိုးဗြဲမြို့ လွယ်ယင်းမင်္ဂလာနှင့် ဟိုက်ကွီကျေးရွာတွင် ပစ္စည်းများ ပြန်လာယူသော အရပ်သားပြည်သူ (၄)ဦးအား စစ်ကောင်စီတပ်မှ ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

**Contact persons:**  
Khu Ko Reh                      Tel: +666 5329 7814  
Khu Ruby                              Tel: +666 3184 2980  
Website : [www.karennicsn.org](http://www.karennicsn.org)  
Facebook: Karenni Csn  
Email: [kcsn2010@gmail.com](mailto:kcsn2010@gmail.com)